

နေအေး က၊ <nei ei> (太阳西斜时)凉快: ~ မပြန်ပါ။ 凉快一点儿再回去吧!

နေအောက်သီး န၊ <nei aut thi> 面向夕阳的果实,与 နေညာသီး: 相对而言

နေအစ် န၊ <nei it> (古)炎热

နေအတ် န၊ <nei at> (古) = နေအစ်

နေအိမ် န၊ <nei ein> 住房,住宅

နေအိမ်ဖွဲ့ န၊ <nei ein phwe> 【天】出现日晕

နေဦးသား န၊ <nei u: dha:> 前妻生的儿子

နဲ့ I က၊ <ne'> 不牢,松动,活动: သွားတချောင်း ~ နေပြီ။ 一颗牙活动了。 / ~ နေတဲ့ဝင်းတိုင် 松动的篱笆柱子

II သ၊ <ne'> (口) = နှင့် III ဝ၊ <ne'> (口) = နှင့်

နဲ့တီးနဲ့တဲ့ က၊ <ne' ti: ne' te'> 松劲: ဗူးစင်တိုင်တွေ ~ ဖြစ်နေတယ်။ 葫芦架柱子活动了。

နဲ့ I န၊ <ne:> (诗)方法 = နည်း II န၊ <ne:> (口)少 = နည်း III ဝ၊ <ne:> 诗歌用的结尾语: လွမ်းလိုက်လေ ~ ။ 我多么怀念呀!

နဲ့နဲ့ကျဲကျဲဝိုင်း က၊ <ne: ne: ne' kye: gye: wain:> ① 人少多干活 ②(剃度、结婚等)少花钱而达到同样效果 ③ 薄利多销

နဲ့နဲ့နော့နော့ က၊ <ne: ne: naw: naw:> (口)一点儿(只用于否定式): ချက်ထားလိုက်တဲ့ထမင်းဟင်းတွေက ~ မမှဟုတ်ပဲ။ 做的饭菜可真不少。

နေ့ က၊ <naw> ①娇声娇气地说,捡好听的,娓娓动听地说: နယ်ပိုင်ဝန်ထောက်မင်းသည်သမီးကိုလိုချီအရိုးကို ~ ရသည်။ 区长为了追求那个女孩子总对她的姑娘说好听话。 ②开玩笑: လာမ ~ စမ်းပါနဲ့။ 别来跟我开玩笑。 ③晃动,风吹动: လေခူအေးလေး ~ နေသည်။ 凉风吹拂着。

နေ့နီနေ့နဲ့ က၊ <naw' ni naw' ne'> 摇摇晃晃地,虚弱地,软弱无力地: ထဲကလေး ~ နဲ့နေရရှာသည်။ 住着摇摇欲坠的茅屋。 / လမ်းသွားတာ ~ နဲ့တာဖြစ်နေသလဲ။ 走路摇摇晃晃,你怎么啦?

နေ့ ဝ၊ <naw> ①表示恳求,嘱咐,叮咛,商量的语气: ခင်ဗျားဆက်ဆက်လာ ~ ။ 请你务必来呀! / ကျမနက်ဖြန်မှလာမယ် ~ ။ 我明天来好吗? / သူ့ကိုတွေ့ယင်ဒီအကြောင်းကိုပြောပြလိုက်ပါ ~ ။ 见到他就把这事告诉他吧! ②(反问时用)是吗? / ရဲဘော်ဝင်းတင်ခင်ဗျားလဲသဘောတူတယ် ~ ။ 温丁同志你也同意,对吗? ③表示自豪的语气: အောင်မောင်းကွ ~ တောင့်ထား။ 昂芒,好样的!顶住!

နေ့ဇာပန်း န၊ <naw za pan:> 【植】一种花,有两根花蕊五个花瓣,漏斗状花,也有称: လိပ်ရွှေ၊ လိပ်ဆူးရွှေ၊ လိပ်သရွှေ၊ ပန်း၊ အခေဇာပန်း: 等

နေ့နီနေ့နဲ့ က၊ <naw ni naw ne'> 虚弱地,软弱无力地,摇摇晃晃

နေ့မန်ကျောင်း န၊ <naw man kyaun:> [英·缅normal + ကျောင်း] 师范学校

နေ့မယ်လတီ န၊ <naw me l-ti> [英 normality] 【化】当量浓度

နေ့ဝေ န၊ <naw wei> 挪威

နေ့ I န၊ <naw:> [巴]九 II က၊ <naw:> 摸透,看透,司空见惯: ဒါမျိုးတော့တို့က ~ နေပြီ။ 这种事我看得多了。 III ဝ၊ <naw:> = နော် / ဆက်ဆက်လာ ~ ။ 务必来呀!

နေ့ကျေ က၊ <naw: kyei> 摸透,看透,司空见惯: ကိုဘချစ်သည်ဤလုပ်ပုံမျိုးကို ~ နေပါသည်။ 哥巴漆对这种搞法看得多了。 / သူ့စိတ်သဘောထားကို ~ အောင်ကျွန်တော်နားလည်ခဲ့သည်။ 我已摸透了他的心理。

နေ့ကြောင်း န၊ <naw: gyaun:> = ကိုးကြောင်း

နေ့တတ် န၊ <naw: tat> = အနောတတ်ရေအိုင်

နေ့ကေနေ့ က၊ <naw: ei ka' naw:> 摸透,看透,司空见惯: ယောက်ျားတွေသဘော ~ ပြီးသားပါတော်။ 我对男人的脾气都摸透了。

နို့ I န၊ <no'> ①乳房 ②乳,乳汁: နွား ~ 牛奶 ③白色的树汁或果汁 ④壶嘴: ကရား ~ 茶壶嘴 ⑤突出下垂之物,如ထန်း ~ ၊ အင်္ကျီ ~ 等 II ဝ၊ <no'> 置句前,意为“那”“那么”: ~ ၊ ခင်ဗျားကဘယ်လိုပြန်ပြောလိုက်သလဲ။ 那么,你怎么回答的呢? / ~ ၊ ခင်ဗျားသွားအုံးမလား။ 那么,你还去不去呢?

နို့ကန်း က၊ <no' kan:> 无奶,不出奶

နို့ကြောင်း န၊ <no' gyaun:> 【解】乳腺

နို့ကွာ က၊ <no' kwa> 断奶(现已不用)

နို့ကြေးဆပ် က၊ <no' gywei: hsat> 报答父母养育之恩

နို့ခဲ န၊ <no' ge:> 加麦芽糖等做的奶制品

နို့ချ က၊ <no' khya'> 母畜让奶汁流出来喂小畜

နို့ချို န၊ <no' gyo> (人)奶

နို့ချဉ် န၊ <no' gyin> 酸奶

နို့ခွာ က၊ <no' khwa> = နို့ခွဲ

နို့ခွဲ က၊ <no' khwe:> (给孩子)断奶

နို့ယု န၊ <no' g-na> 奶粥

နို့စားနွားမ န၊ <no' za: n-ma'> 乳牛

နို့စေး န၊ <no' zi:> 【植】植物的乳状液

နို့စို့ I က၊ <no' so'> 吸奶 II န၊ <no' zo'> 婴儿

နို့စို့မက် န၊ <no' so' bet> 同一奶妈喂大的伙伴

နို့စို့သဏ္ဍိယ န၊ <no' so' th-nge> 婴儿

နို့စိုင့် န၊ <no' zain> (罕)乳酪

နို့စည် န၊ <no' si> = နို့ဆီဗူး

နို့စိမ်း န၊ <no' zein:> ①生奶 ②浓缩罐头牛奶

နို့ဆာ က၊ <no' hsa> 婴儿想吃奶: ကလေး ~ လို့ငိုနေတယ်။